

**2023-2024 သက်သာခွင့်ဖြင့် တည်ဆောက်သော
မူလတန်းကျောင်းများဆိုင်ရာ
အမေးများသောမေးခွန်းများ**

2023 ခုနှစ် ဆောင်းဦးရာသီတွင် CMS သည် အောက်ပါမူလတန်းကျောင်းများတွင် ကျောင်းသားများပြည့်သိပ်နေခြင်းကို လျော့ပါးသက်သာစေရန် စာသင်ခန်း 45 ခန်းပါ မူလတန်းကျောင်းအသစ်သုံးကျောင်းကို ဖွင့်လှစ်ပါမည်။ အဆိုပါကျောင်းအသစ်များကို 2017 ငွေတိုက်စာချုပ်ကြောင့် တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ကျောင်းအသစ်များမှာ 2023-24 တွင် K-4 (သို့မဟုတ် မူကြို-4) အဖြစ် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး 2024-25 တွင် K-5 (သို့မဟုတ် မူကြို-5) ဖြစ်လာပါမည်။ ဆိုလိုသည်မှာ သင့်တွင် 2023-24 စာသင်နှစ်၌ 5 တန်းတက်မည့် ကလေးတစ်ဦး ရှိသည်ဆိုပါက သူ့အနေနှင့် နောက်ဆုံးနှစ်အတွက် ကျောင်းပြောင်းရမည်မဟုတ်ပါ။

1. [Hidden Valley၊ JW Grier၊ Newell နှင့် Reedy Creek](#)။ ကျောင်းအသစ်သည် Northridge အလယ်တန်းကျောင်းဘေးရှိ 7515 The Plaza တွင် တည်ရှိပါမည်။
2. [Windsor Park၊ Idlewild၊ Winterfield၊ Albemarle Rd.](#) ကျောင်းအသစ်သည် Albemarle Rd. အဆုံးရှိ 5932 Farm Pond Lane တွင် တည်ရှိပါမည်။
3. [Elon Park၊ Hawk Ridge နှင့် Ballantyne](#)။ ကျောင်းအသစ်သည် Ardrey Kell အထက်တန်းကျောင်း မျက်နှာချင်းဆိုင် 11000 Beau Riley Rd တွင် တည်ရှိပါမည်။

မေး- ကျောင်းအသစ်၏ နယ်နိမိတ်က မည်သို့ရှိမည်နည်း။

ဖြေ- ကျောင်းအသစ်၏ နယ်နိမိတ်များကိုပြသည့် မြေပုံများနှင့် ရှင်းလင်းဖော်ပြချက်များကို [CMS အစီအမံရေးဆွဲမှု ဝက်ဘ်ဆိုက်](#) တွင် သင်တွေ့ရှိနိုင်သည်။ အဆိုပါစာရွက်စာတမ်းများတွင် သင်၏ကျောင်းအနေဖြင့် မည်မျှအထိသက်သာခွင့်ကို ရရှိနေကြောင်းနှင့် အတန်းတက်လာမည့် ကျောင်းသားများကို ကျောင်းအလိုက် ခွဲဝေသတ်မှတ်ပေးမည့် ပုံစံတွင် ရှိလာနိုင်သည့် အပြောင်းအလဲများအကြောင်းကိုလည်း ဖော်ပြထားပါသည်။

မေး- ထိုနယ်နိမိတ်များကို မည်သို့ဆုံးဖြတ်သတ်မှတ်ခဲ့ပါသနည်း။

ဖြေ- ဘုတ်အဖွဲ့သည် အိမ်နှင့်ကျောင်း အကွာအဝေးကို အနိမ့်ဆုံးအထိ လျှော့ချနိုင်ရေး၊ ကျောင်းသားများအတွက် ကျောင်းခွဲဝေသတ်မှတ်ပုံများကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေး၊ လူမှုစီးပွားအရ ကွဲပြားစုံလင်သည့် ကျောင်းများ ဖြစ်ပေါ်စေရေးနှင့် ကျွန်ုပ်တို့၏ အဆောက်အအုံပစ္စည်းများကို အမြင့်ဆုံးအသုံးပြုနိုင်ရေးတို့ကို ဦးစားပေးစဉ်းစားပါသည်။ နမူနာဖြစ်စဉ်အခြေအနေများကို သုံးသပ်အကြံပေးနိုင်ရန် အသိုက်အဝန်းသို့ 2022 ခုနှစ် ဖေဖော်ဝါရီလမှ ဇူလိုင်လအထိ တင်ပြခဲ့ပါသည်။ CMS အီးမေးလ်များ၊ လူမှုကွန်ရက်၊ ဝက်ဘ်ဆိုက်များနှင့် ဗီဒီယိုမှတ်တမ်းများမှတစ်ဆင့် လူပေါင်း 11,000 ကျော်ကို

ဆက်သွယ်ခဲ့ပါသည်။ လူပေါင်း 1,200 ကျော်က စစ်တမ်းများ၊ အစည်းအဝေးများ၊ ပွဲအစီအစဉ်များ၊ အွန်လိုင်းဒေတာစုစည်းရေးဆွဲမှု ကိရိယာတစ်ခု၊ အီးမေးလ်များနှင့် ဖုန်းခေါ်ဆိုမှုများမှတစ်ဆင့် တုံ့ပြန်အကြံပြုခဲ့ကြပါသည်။ လက်ခံရရှိခဲ့သော တုံ့ပြန်အကြံပြုချက်အားလုံးအပေါ် အခြေခံလျက် အပြီးသတ်ထောက်ခံချက်တစ်ရပ်ကို 2022 ခုနှစ် ဩဂုတ်လ 9 ရက်နေ့တွင် ပညာရေးဘုတ်အဖွဲ့သို့ တင်သွင်းခဲ့ပါသည်။ ထောက်ခံအကြံပြုထားသော အပြောင်းအလဲများကို လက်ခံရန် ဘုတ်အဖွဲ့က 2022 ခုနှစ် ဩဂုတ်လ 23 ရက်တွင် မဲပေးခဲ့ပါသည်။ ယခင်အစည်းအဝေးနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို [CMS အစီအမံရေးဆွဲမှု ဝက်ဘ်ဆိုက်](#)တွင် တွေ့ရှိနိုင်ပါသည်။

မေး- ကျောင်းအသစ်များနှင့် ကျောင်းတက်ရန် နယ်မြေသစ်များကို ကျွန်ုပ်တို့ အဘယ်ကြောင့်လိုအပ်သနည်း။

ဖြေ- ကျောင်းသားနှင့် ဝန်ထမ်းအရေအတွက်သည် အဆောက်အအုံတွင်း နေရာအကျယ်အဝန်းထက် ကျော်လွန်နေပါက ကျောင်းသားများပြည့်သိပ်နေသည်ဟု ကျွန်ုပ်တို့သတ်မှတ်ပါသည်။ ကျောင်းသား၊ ဝန်ထမ်းနှင့် စာသင်ခန်းအရေအတွက်၊ စားသောက်တန်းကဲ့သို့သော မျှဝေသုံးစွဲရသည့် နေရာများ၏ အရွယ်အစား စသည့်အချက်များအပေါ် အခြေခံလျက် ကျောင်း၏ဝင်ဆံ့မှုအတိုင်းအတာကို ကျွန်ုပ်တို့ တိုင်းတာသတ်မှတ်ပါသည်။ များစွာသောအခြေအနေများတွင် နေရာထပ်မံတိုးချဲ့ရန် ရွေ့လျားစာသင်ခန်းများကို အသုံးပြုခဲ့သည်။ သို့သော် ရွေ့လျားစာသင်ခန်းများကို ကျွန်ုပ်တို့ အနည်းဆုံးသာ အသုံးပြုလိုပါသည်။ ရပ်ရွာဝန်းကျင်အတွင်း ကျောင်းတက်ရောက်မှုအရေအတွက်ကို လူအများနေထိုင်ရာ နေရာများအလိုက် ဆုံးဖြတ်သတ်မှတ်သောကြောင့် ကျောင်းအသစ်တစ်ကျောင်း ဖွင့်လိုက်လျှင် ထိုနယ်နိမိတ်များကို ပြန်လည်ရေးဆွဲရန်လိုသည်။ ကျောင်းအသစ်များဖွင့်လှစ်ပြီး လက်ရှိကျောင်းများ၏ ဝန်ကို လျော့ပါးသက်သာစေရန် အခွင့်အရေးရခြင်းသည် ကျောင်းသားများအတွက် နေရာနှင့် အာရုံစူးစိုက်မှု ပိုမိုရရှိစေပြီး အလုံးစုံပိုမိုကောင်းမွန်သော ပညာသင်ကြားရေးပတ်ဝန်းကျင်နှင့် အတွေ့အကြုံတို့ကို ဖန်တီးပေးနိုင်မည့်သဘော ဖြစ်ပါသည်။ ယာဉ်ကြောပိတ်ဆို့မှုကိုလည်း လျော့ကျစေပါသည်။

မေး- ဒါက ကျောင်းသားအားလုံးအပေါ် သက်ရောက်မှုရှိသလား။

ဖြေ- ပြန်လည်ခွဲဝေသတ်မှတ်သော နယ်မြေများတွင် နေထိုင်သည့် ကျောင်းသားများအပေါ်တွင်သာ သက်ရောက်ပါမည်။ အခြားကျောင်းသားအားလုံးသည် လက်ရှိ ကျောင်းခွဲဝေသတ်မှတ်ပုံအတိုင်း ဆက်ရှိနေပါမည်။

မေး- သွားရေးလာရေး ပံ့ပိုးမှုကို ကျွန်ုပ် ဆက်လက်ရရှိမှာလား။

ဖြေ- ဟုတ်ပါသည်။ သင့်ကလေးသည် အသစ်သတ်မှတ်လိုက်သောကျောင်းသို့ သယ်ယူပို့ဆောင်ရေးအစီအစဉ်ကို ဆက်လက်ခံယူရပါမည်။

မေး- ကျွန်ုပ်တို့ 2023-24 ပညာသင်နှစ်၌ 5 တန်း တက်ရောက်မည့် ကလေးတစ်ဦးနှင့် 3 တန်းတက်ရောက်မည့် ကလေးတစ်ဦး ရှိသည်ဆိုလျှင်ရော။

ဖြေ- ရွေးချယ်စရာနှစ်ခုရှိပါသည်- သင်၏ 5 တန်းကလေးသည် လက်ရှိကျောင်းတွင် ဆက်ရှိနေမည်ဖြစ်ပြီး 3 တန်းကလေးမှာ အသစ်သတ်မှတ်လိုက်သော ကျောင်းသို့ သွားတက်ရပါမည်။ သို့မဟုတ် သင့်ကလေးများကို လက်ရှိကျောင်းတွင် အတူဆက်ထားနိုင်ရန်အတွက် 3 တန်းကလေးအတွက် ကျောင်းပြောင်းရန်မေတ္တာရပ်ခံမှုတစ်ခု ပြုလုပ်နိုင်ပါသည်။ ကျောင်းကူးပြောင်းခြင်းဆိုင်ရာ အချက်အလက်များကို [ဤနေရာ](#)တွင် ဖတ်ရှုနိုင်ပါသည်။

မေး- ကျွန်ုပ်တို့ အခြားကျောင်းတစ်ကျောင်းသို့ ပြောင်းလဲသတ်မှတ်လိုက်သော်လည်း လက်ရှိကျောင်းတွင်သာ ဆက်နေလိုသည်ဆိုလျှင်ရော။

ဖြေ- သင့်အနေဖြင့် လက်ရှိကျောင်းတွင် ဆက်နေနိုင်ရန် [ကျောင်းပြောင်းခွင့်တောင်းဆိုနိုင်ပြီး](#) ကျောင်းဝင်ဆံ့မှုပေါ်မူတည်လျက် ဆုံးဖြတ်ချက်ချပါမည်။ CMS သည် ရပ်ရွာဝန်းကျင်အလိုက် ကျောင်းတက်ရန် သတ်မှတ်ဇုန်နယ်မြေများအစား ထိစနစ်တစ်ခုအပေါ် အခြေပြုသည့် [နေရာစုံမှ ကျောင်းသားများကို စုစည်းခေါ်ယူထားသောကျောင်းအမျိုး](#) (cmschoice.org) ကိုလည်း စီစဉ်ကမ်းလှမ်းပေးပါသည်။

သင့်အနေဖြင့် လက်ရှိကျောင်းနှင့် ဆက်နွယ်မှုရှိနေပြီးဖြစ်သောကြောင့် ကျောင်းပြောင်းခြင်းမှာ အလွန်ခက်ခဲနိုင်ကြောင်း ကျွန်ုပ်တို့ နားလည်ပါသည်။ ကျောင်းအသစ်ကို သင် အခွင့်အရေးပေးလိမ့်မည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ သင့်ကလေးအနေဖြင့် အသစ်သတ်မှတ်လိုက်သောကျောင်းကို ရပ်ကွက်အတွင်းမှ သူငယ်ချင်းများနှင့်အတူ တက်ရောက်ရနိုင်ခြေရှိရာ အကူးအပြောင်းကို အတူတကွလုပ်ဆောင်နိုင်ပါမည်။ ကူးပြောင်းမှု ပိုမိုလွယ်ကူစေရန် ကျွန်ုပ်တို့ အကောင်းဆုံးလုပ်ဆောင်ပေးမည်ဖြစ်ပြီး ကျောင်းအသစ်သို့ လာရောက်လည်ပတ်ရန်၊ ကျောင်းအုပ်နှင့် ဆရာများကို လာရောက်တွေ့ဆုံရန် သင့်ကို တိုက်တွန်းလိုပါသည်။

မေး- ကျောင်းအသစ်များ၏ ကျောင်းတက်ချိန်နာရီနှင့် ခေါင်းလောင်းထိုးသည့် အချိန်ဇယားက မည်သို့ဖြစ်မည်နည်း။

ဖြေ- သယ်ယူပို့ဆောင်ရေးဌာနက ခေါင်းလောင်းထိုးမည့် အချိန်ဇယားကို ကြီးကြပ်ရေးမှူး၏ အတည်ပြုချက်နှင့်အတူ ဆုံးဖြတ်ပါမည်။ ပုံမှန်အားဖြင့် အသစ်စတင်မည့် စာသင်နှစ်အတွက် ကျောင်းရွေးချယ်လျှောက်ထားမှုကာလမတိုင်မီတွင် ၎င်းကိုရေးဆွဲပြုစုပါသည်။

မေး- ကျောင်းအသစ်တွေအတွက် ကျောင်းအုပ်နဲ့ ဆရာတွေက ဘယ်သူတွေဖြစ်မလဲ။

ဖြေ- ဆုံးဖြတ်ချက်မချရသေးပါ။ နွေဦးရာသီတွင် ဆုံးဖြတ်ပါမည်။ အချို့ဆရာများမှာ သက်ရောက်မှုရှိသော ကျောင်းများမှ ဖြစ်နိုင်သော်လည်း ဘုတ်အဖွဲ့စည်းမျဉ်း [P-ASG/R](#) တွင် ကန့်သတ်ချက်တစ်ရပ် ချမှတ်ထားပါသည်။

မေး- ကျောင်းအသစ်များတွင် သင်ရိုးညွှန်းတမ်းနှင့် အစီအစဉ်ရေးဆွဲမှု မည်သို့ရှိမည်နည်း။

ဖြေ- ထိုအတွက် ဆုံးဖြတ်ချက်များမချရသေးဘဲ တောင်းဆိုမှုနှင့် နယ်မြေအတွင်း အခြားအစီအစဉ်များအပေါ် မူတည်လျက် ပုံမှန်အားဖြင့် ဆုံးဖြတ်ပါသည်။ အစီအမံရေးဆွဲရေးဌာနသို့ သင့်စိတ်ကူးများကို ဆက်သွယ်ပြောပြရန် ဖိတ်ခေါ်ထားပါသည်- planning@cms.k12.nc.us.

မေး- ကျောင်းအသစ်တွေရဲ့ နာမည်တွေက ဘာတွေလဲ။

ဖြေ- ကျောင်းများကို အမည်ပေးရန် ဆုံးဖြတ်ချက်များအား [ဆက်သွယ်ပြောဆိုရေး မူဝါဒများနှင့် လမ်းညွှန်ချက်များ \(cms.k12.nc.us\)](https://www.cms.k12.nc.us) နှင့်အညီ ချမှတ်ပါသည်။

မေး- ကျောင်းအသစ်များတွင် မူကြိုအတန်း ဖွင့်လှစ်မှာလား။

ဖြေ- မူကြိုအတန်းဖွင့်ပေးရန် ကျွန်ုပ်တို့ရည်မှန်းထားသော်လည်း ကျောင်းဝင်ဆုံးပမာဏအပေါ်မူတည်လျက် ဆုံးဖြတ်မည်ဖြစ်ပြီး နွေဦးရာသီတွင် ကြေညာပါမည်။

မေး- နယ်မြေအတွင်း ဖွံ့ဖြိုးတိုးတက်မှုအသစ်များကို သင် မည်သို့ တွက်ချက်မှတ်သားနေသနည်း။

ဖြေ- လူနေအိမ်ရာသစ် ဆောက်လုပ်မှုများကို ကျွန်ုပ်တို့ စောင့်ကြည့်မှတ်တမ်းတင်ပြီး ကျောင်းတစ်ကျောင်းချင်းစီသို့ ရောက်ရှိလာနိုင်သည့် ကျောင်းသားသစ်အရေအတွက်ကို ခန့်မှန်းပါသည်။ အဆိုပါဖွံ့ဖြိုးတိုးတက်မှုအသစ်များကို မှတ်သားလျက် ကျောင်းအပ်နှံမှု ခန့်မှန်းချက်များကို ပြုလုပ်ပါသည်။

သင့်တွင် ထပ်ဆောင်းမေးခွန်းများ သို့မဟုတ် စိတ်ကူးများရှိပါက planning@cms.k12.nc.usမှတစ်ဆင့် အစီအမံရေးဆွဲရေးဌာနသို့ ဆက်သွယ်ပေးပါရန်။